



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၁၉)

၂၀၂၃ ခုနှစ်၊ ခက်တင်ဘာလ ၂၂ ရက်

မာတိကာစဉ်

- | | | |
|----|---|-------|
| ၁။ | မြန်မာဥပဒေသတင်းအချက်အလက်စနစ် (MLIS) တွင် ဖော်ပြလျက်ရှိသော ဥပဒေနှင့် အမိန့်ကြော်ငြာစာများအကြောင်း သိကောင်းစရာ။ | ၂-၄ |
| ၂။ | AI နည်းပညာဖြင့် ဖန်တီးထားသည့် အနုပညာလက်ရာကို မူပိုင်ခွင့်ပေးရန် အမေရိကန်တရားရုံးတစ်ရုံးက ငြင်းဆိုခြင်း။ | ၅-၆ |
| ၃။ | Belt and Road Forumသို့ နိုင်ငံပေါင်း ၉၀ က တက်ရောက်ရန် အတည်ပြု ချက်ရပြီးကြောင်း။ | ၇-၈ |
| ၄။ | ယူကရိန်းနိုင်ငံအနေဖြင့် ၎င်း၏စိုက်ပျိုးရေးထုတ်ကုန်များအပေါ်ကန့်သတ်ချက် များထုတ်ပြန်ခဲ့သည့် နိုင်ငံများအပေါ် WTO အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ တစ်ဆင့် ညှိနှိုင်းဆွေးနွေးရန်တောင်းဆိုခြင်း။ | ၉-၁၀ |
| ၅။ | စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအလေးထားဆောင်ရွက်မည့် BRICS အကြောင်း သိကောင်းစရာ။ | ၁၁-၁၂ |



မြန်မာဥပဒေသတင်းအချက်အလက်စနစ် (MLIS) တွင် ဖော်ပြလျက်ရှိသော ဥပဒေနှင့် အမိန့်ကြော်ငြာစာများအကြောင်း သိကောင်းစရာ

ဥပဒေရေးရာဝန်ကြီးဌာနက ဝန်ဆောင်မှုများပေးနေသော မြန်မာဥပဒေသတင်းအချက်အလက်စနစ် (MLIS) တွင် ယခုသိတင်းပတ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မွန်ပြည်နယ်၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ၊ မွန်ပြည်နယ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းဥပဒေ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် ၆၅/၂၀၂၃ ဖြင့် ထုတ်ပြန်ထားသည့် ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှုအမျိုးအစားများနှင့် စပ်လျဉ်း၍ အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုခြင်း နှင့် အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့က အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၃ ဖြင့် ထုတ်ပြန်ထားသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသို့ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတို့ကို အများပြည်သူများ လွယ်လင့်တကူ ကြည့်ရှုနိုင်ရန် ဖော်ပြဝန်ဆောင်မှုပေးထားပါသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၄.၉.၂၀၂၃ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၆၅/၂၀၂၃ ဖြင့် ကုန်သွယ်လုပ်ငန်းခွန် မကျသင့်သည့် ဝန်ဆောင်မှုအမျိုးအစားများနှင့် စပ်လျဉ်း၍ အဓိပ္ပာယ်ရှင်းလင်း ဖွင့်ဆိုခြင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှုအမျိုးအစားများအနက် ဝန်ဆောင်မှု (၂၅)မျိုးနှင့် စပ်လျဉ်း၍ ရှင်းလင်းစွာ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အဓိပ္ပာယ်ရှင်းလင်းဖွင့်ဆိုခြင်း ဖြစ်ပါသည်။ ဤထုတ်ပြန်ချက်သည် ဝန်ဆောင်မှုဆောင်ရွက်ပေးသူ အခွန်ထမ်းများနှင့် ဝန်ဆောင်မှုရယူသူများအပေါ် အကျိုးသက်ရောက်စေမည်ဖြစ်ပြီး ကုန်သွယ်လုပ်ငန်းခွန်မကျသင့်သည့် ဝန်ဆောင်မှုအမျိုးအစားများနှင့် သက်ဆိုင်သည့် အဓိပ္ပာယ်ကိုရှင်းလင်းစွာသိရှိမှသာ ကုန်သွယ်လုပ်ငန်းခွန်ကျသင့်မည့် ဝန်ဆောင်မှုလုပ်ငန်းများအပေါ် မှန်ကန်ထိရောက်စွာ ကောက်ခံဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့က ၁၄.၈.၂၀၂၃ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၂/၂၀၂၃ ဖြင့် နိုင်ငံတော်



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၁၉)

၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်


ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (Micro, Small and Medium Enterprises-MSMEs) ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ ချေးငွေများ ထုတ်ချေးရာတွင် လိုက်နာကျင့်သုံးရမည့် စံသတ်မှတ်ချက် လုပ်ထုံးလုပ်နည်းများကို တစ်ပြေးညီလိုက်နာဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသို့ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

ထိုလုပ်ထုံးလုပ်နည်း၏ အပိုဒ် ၃ တွင် နိုင်ငံတော်၏စီးပွားရေးဦးတည်ချက် (၄) ရပ်အနက် တတိယအချက်ဖြစ်သည့် “သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (Micro, Small and Medium Enterprises-MSMEs) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး” ဟူသော ဦးတည်ချက်နှင့်အညီ နိုင်ငံတော်မှ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီရန်၊ တိုင်းပြည်၏ စီးပွားရေးမြှင့်တင်ရန်၊ ပြည်ပသွင်းကုန်များ အစားထိုးနိုင်ရန်နှင့် ပြည်ပသို့ ပြည်တွင်း ထုတ်ကုန်များ တင်ပို့နိုင်ရေးအတွက် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နည်းဥပဒေများ၊ နည်းဥပဒေ ၂၈ ပါ သတ်မှတ်ထားသည့် ချေးငွေအမျိုးအစားများကို ထုတ်ချေးမည့်မူဝါဒကို ဖော်ပြထားပါသည်။

ချေးငွေထုတ်ချေးခြင်းတွင် အကျုံးဝင်သည့် စီးပွားရေးလုပ်ငန်းများကို ဤလုပ်ထုံးလုပ်နည်း၏ အပိုဒ် ၁၆ တွင် ဖော်ပြထားပြီး ချေးငွေထုတ်ချေးခြင်းမပြုရန် ကန့်သတ်တားမြစ်ထားသော လုပ်ငန်းများကို အပိုဒ် ၁၇ တွင် ဖော်ပြထားပါသည်။ လုပ်ငန်းတစ်ခုသို့ အများဆုံးထုတ်ချေးမည့် ပမာဏနှင့် စပ်လျဉ်း၍ SME ဥပဒေသတ်မှတ်ချက်ပါ အသေးစားစီးပွားရေးလုပ်ငန်းများသို့ အများဆုံး ကျပ်(၁၀)သန်း၊ အငယ်စား စီးပွားရေးလုပ်ငန်းများသို့ အများဆုံးကျပ် (၅၀) သန်းနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသို့ အများဆုံး ကျပ် (၁၀၀) သန်း ထုတ်ချေးနိုင်ကြောင်း တွေ့ရှိရပါသည်။



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ



အတွဲ (၁) အမှတ် (၁၉)

၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်

သို့ဖြစ်၍ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေမှ ချေးငွေများထုတ်ချေးခြင်းနှင့်စပ်လျဉ်း၍ ယခုလုပ်ထုံးလုပ်နည်းတွင် အသေးစိတ်လေ့လာ နိုင်မည်ဖြစ်ပါသည်။

e-Government ဌာနခွဲ

ဝန်ကြီးရုံး

ဥပဒေရေးရာဝန်ကြီးဌာန



AI နည်းပညာဖြင့် ဖန်တီးထားသည့် အနုပညာလက်ရာကို မူပိုင်ခွင့်ပေးရန် အမေရိကန်တရားရုံးတစ်ရုံးက ငြင်းဆိုခြင်း

AI သို့မဟုတ် ဉာဏ်ရည်တူဟု လူသိများသည့် Artificial Intelligence - AI သည် ကမ္ဘာ့ နည်းပညာကဏ္ဍတွင် အလွန်အဆင့်မြင့်သော နည်းပညာ တစ်ရပ်ဖြစ်ပါသည်။ ယင်း AI ဟူသော ဝေါဟာရကို ၁၉၆၅ ခုနှစ်ဝန်းကျင်မှသာ စတင်ခေါ်ဝေါ်သုံးနှုန်းခဲ့ခြင်းဖြစ်သော်လည်း ကွန်ပျူတာ များတွင် ဒေတာအချက်အလက်ထုထည်ကြီးမားလာခြင်း၊ ကွန်ပျူတာစွမ်းရည်နှင့် အချက်အလက် သိုလှောင်နိုင်မှု တိုးတက်လာခြင်းစသည်တို့ကြောင့် ယနေ့ခေတ်တွင် အသုံးပြုမှု တွင်ကျယ်လာသည် ကို တွေ့ရပါသည်။


AI နည်းပညာအသုံးပြု၍ ပြဿနာဖြေရှင်းခြင်းနှင့် အမှတ်အသားပြုခြင်း နည်းလမ်းများကို ၁၉၅၀ ခုနှစ်လွန်ကာလများတွင်ပြုလုပ်သည့် AI နည်းပညာဆိုင်ရာ သုတေသနများ၌ ရှာဖွေဖော်ထုတ် ခဲ့ကြသည်။ အမေရိကန်ကာကွယ်ရေးဌာနသည် ၁၉၆၀ ခုနှစ်လွန် ကာလများတွင် ကွန်ပျူတာများကို လူသားကဲ့သို့ စဉ်းစားဆင်ခြင်နိုင်ရန် စတင်စမ်းသပ်အသုံးပြုခဲ့သည်။ ၁၉၇၀ ခုနှစ်လွန်ကာလများတွင် လမ်း၊ လမ်းသွယ်များကို ပုံဖော်သည့်စီမံကိန်းများကို ဆောင်ရွက်ပြီးစီးခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် လူသား များအတွက် ဉာဏ်ရည်တူသုံးအကူပစ္စည်းများကို ထုတ်လုပ်လာခဲ့ပါသည်။ ယခုအခါ AI နည်းပညာ သည် ရုပ်ရှင်နှင့်သိပ္ပံဇာတ်လမ်းဖန်တီးခြင်းအထိ အသုံးဝင်သည့် နည်းပညာဖြစ်လာပါသည်။

AI နည်းပညာဖြင့် ဖန်တီးသည့်အနုပညာလက်ရာများနှင့်စပ်လျဉ်း၍ လူအများ စိတ်ဝင်စား နေချိန်တွင် AI နည်းပညာတစ်ခုတည်းကိုသာ အသုံးပြု၍ ဖန်တီးထားသည့် အနုပညာလက်ရာသည် အမေရိကန် Copyright Act ၏ အကာအကွယ်ရပိုင်ခွင့်မရှိကြောင်း အမေရိကန်ပြည်ထောင်စုရှိ District of Columbia တရားရုံးက ၁၈-၈-၂၀၂၃ ရက်နေ့တွင် အတည်ပြုဆုံးဖြတ်ခဲ့သည်။ အဆိုပါအမှု သည် အထက်ဖော်ပြပါပြဿနာအပေါ် တရားရုံးက ဆုံးဖြတ်ခဲ့သည့် ပထမဆုံးအမှုလည်းဖြစ်ပါသည်။



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ



အတွဲ (၁) အမှတ် (၁၉)

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်

အမှုတွင် တရားလိုဖြစ်သူ Mr. Thaler သည် A Recent Entrance to Paradise အမည်ရှိ နှစ်ဖက်မြင်ပုံရိပ် (two-dimensional image) တစ်ခုနှင့်စပ်လျဉ်း၍ မူပိုင်ခွင့်ရရှိရန် ၃-၁၁-၂၀၁၈ ရက်နေ့တွင် လျှောက်ထားခဲ့ရာ မူပိုင်ခွင့်မှတ်ပုံတင်ရုံးက အဆိုပါပုံရိပ်တွင် မူပိုင်ခွင့်ရရှိရေးအတွက် အဓိကလိုအပ်သည့် လူသား၏ ဖန်တီးမှုမပါရှိဟုဆိုကာ မူပိုင်ခွင့်ပေးရန် ၁၂-၈-၂၀၁၉ ရက်နေ့တွင် ငြင်းဆိုခဲ့သည်။ သို့သော် တရားလိုသည် လူသားမဟုတ်သော စီးပွားရေးအဖွဲ့အစည်းများရရှိသကဲ့သို့ AI ဖြင့် ပြုလုပ်ထားသည့် ယင်းအနုပညာ လက်ရာသည်လည်း မူပိုင်ခွင့်ရထိုက်ကြောင်း ၂၇-၅-၂၀၂၀ တွင် ထပ်မံ၍လျှောက်ထားခဲ့သော်လည်း မူပိုင်ခွင့်မှတ်ပုံတင်ရုံးက မူလဆုံးဖြတ်ခဲ့သည့် အကြောင်းပြချက် ဖြင့်ပင် မူပိုင်ခွင့်ပေးရန် ငြင်းပယ်ခဲ့သည်။

ထိုသို့ မူပိုင်ခွင့်မှတ်ပုံတင်ရုံးက ငြင်းပယ်ခဲ့ပြီးနောက် တရားလိုသည် တရားရုံးသို့ ဆက်လက် တရားစွဲဆိုခဲ့ရာ တရားရုံးက Case No. 1:22-cv-01564, (D.D.C. 2022) အဖြစ် လက်ခံစစ်ဆေးခဲ့ပါ သည်။ တရားရုံးက တရားလို၏မူပိုင်ခွင့်ရရှိရေး တောင်းဆိုမှုနှင့်စပ်လျဉ်း၍ Copyright Act ဥပဒေ ပြဋ္ဌာန်းချက်အရ လူသား၏ တီထွင်ဖန်တီးမှု ပါဝင်ရန်လိုအပ်ကြောင်း အတည်ပြု၍ AI နည်းပညာ အသုံးပြုဖန်တီးခဲ့သည့်အနုပညာလက်ရာအပေါ် မူပိုင်ခွင့်တောင်းဆိုမှုကို ငြင်းပယ်ခဲ့ခြင်းဖြစ်ပါသည်။

စီးပွားရေးစာချုပ်စာတမ်းဌာနခွဲ

ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန

ဥပဒေရေးရာဝန်ကြီးဌာန

ကိုးကားချက်

၁။ <https://www.klgates.com/Federal-Court-Rules-Work-Generated-by-Artificial-Intelligence-Alone-Is-Not-Eligible-for-Copyright-Protection-8-30-2023>

၂။ https://www.sas.com/en_us/insights/analytics/what-is-artificial-intelligence.html



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၁၉)

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်

Belt and Road Forumသို့ နိုင်ငံပေါင်း ၉၀ က တက်ရောက်ရန် အတည်ပြုချက်ရပြီးကြောင်း

Belt and Road Initiative (BRI) သည် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ အထွေထွေ အတွင်းရေးမှူးနှင့် ထိပ်တန်းခေါင်းဆောင် ရှီကျင့်ဖျင်တို့က ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ကာဏ်စတန်နှင့်အင်ဒိုနီးရှားနိုင်ငံသို့သွားရောက်လည်ပတ်စဉ်အတွင်း စတင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံနှင့် ကျန်ကမ္ဘာ့နိုင်ငံများကို ဆက်သွယ်ပေးသည့် ကုန်သွယ် ရေးလမ်းကြောင်းအသစ်နှစ်ခုကို ဖော်ဆောင်ရန် ရည်မှန်းချက်ဖြင့်ချမှတ်ခဲ့သည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။ BRI ၏ရည်ရွယ်ချက်များမှာ “တစ်ပေါင်းတစ်စည်းတည်းကြီးမားသော ဈေးကွက်တစ်ခု တည်ဆောက်ရန်နှင့်နိုင်ငံတကာနှင့်ပြည်တွင်းဈေးကွက်ကိုအပြည့်အဝအသုံးပြုနိုင်စေရန်၊ ယဉ်ကျေးမှု ဖလှယ်ခြင်းနှင့် ပေါင်းစည်းခြင်းတို့မှတစ်ဆင့် အဖွဲ့ဝင်နိုင်ငံများ၏ အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုကိုမြှင့်တင်ရန် အရင်းအနှီးစီးဆင်းမှု၊ အရည်အသွေးပိုင်းနှင့် နည်းပညာဆိုင်ရာအချက် အလက်များကို ဆန်းသစ်သည့်ပုံစံတစ်ခုဖြစ်ပါသည်။ Belt and Road Initiative သည် "အခြေခံ အဆောက်အအုံကွာဟချက်"ကို ရင်ဆိုင်ရပြီး အာရှပစိဖိတ်၊ အာဖရိကနှင့် အလယ်ပိုင်းနှင့် အရှေ့ရောပတို့တွင် စီးပွားရေးတိုးတက်မှုကို အရှိန်မြှင့်ရန် အလားအလာရှိပါသည်။ အစပိုင်းတွင် သီးခြားစီမံကိန်းနှစ်ခု အဖြစ် ရည်ညွှန်းသော 'One Belt, One Road' မှ နောက်ပိုင်းတွင် Belt and Road Initiative အဖြစ် ခေါ်တွင်ခဲ့ကြပါသည်။

နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး၍ Belt and Road Initiative တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး Fudan University's Green Finance and Development Center မှ လေ့လာသူများအဆိုအရ ၂၀၂၃ ခုနှစ် ဩဂုတ်လအထိ Belt and Road Initiative နှင့် တရားဝင်ချိတ်ဆက်ထားသော နိုင်ငံပေါင်း ၁၅၄ နိုင်ငံရှိပါသည်။ မြန်မာနိုင်ငံသည် ၂၀၁၈ ခုနှစ်တွင် BRI ဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC)သည် BRI မူဘောင်အောက်တွင် အထင်ကရ စီမံကိန်းတစ်ခု ဖြစ်လာခဲ့ပါ သည်။



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၁၉)

၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်

Belt and Road Forum for International Cooperation (BRF) ကို ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကွန်ရက်ချိတ်ဆက်ခြင်းအတွက် ပလက်ဖောင်းတစ်ခုအဖြစ် တရုတ်နိုင်ငံမှ စတင်ခဲ့ခြင်းဖြစ်ပြီး ပထမအကြိမ် BRF ကို ၂၀၁၇ ခုနှစ် မေလတွင် ကျင်းပခဲ့ပြီး နိုင်ငံခေါင်းဆောင် ၂၉ ဦး၊ နိုင်ငံပေါင်း ၃၀ မှ ကိုယ်စားလှယ်များနှင့် နိုင်ငံတကာအဖွဲ့အစည်း ၇၀ မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ ဒုတိယအကြိမ် BRF ကို ၂၀၁၉ ခုနှစ် ဧပြီလတွင် ကျင်းပခဲ့ပြီး နိုင်ငံခေါင်းဆောင် ၃၇ ဦး တက်ရောက်ခဲ့ပါသည်။ တတိယအကြိမ်မြောက် BRF ကို ၂၀၂၃ ခုနှစ်တွင် ကျရောက်မည့် BRI၏ ၁၀ကြိမ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်နှင့်အတူ ဘေကျင်းမြို့၌ အောက်တိုဘာလတွင် ကျင်းပမည်ဖြစ်ကြောင်းနှင့် နိုင်ငံပေါင်း ၉၀ တက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Sources: <https://www.reuters.com/world/china-says-90-countries-have-confirmed-attendance-belt-road-initiative-2023-09-07/>

အပြည်ပြည်ဆိုင်ရာဥပဒေနှင့်အာဆီယံရေးရာဌာနခွဲ
ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန
ဥပဒေရေးရာဝန်ကြီးဌာန



ယူကရိန်းနိုင်ငံအနေဖြင့်၎င်း၏စိုက်ပျိုးရေးထုတ်ကုန်များအပေါ်ကန့်သတ်ချက်များထုတ်ပြန်ခဲ့သည့် နိုင်ငံများအပေါ် WTO အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့မှ တစ်ဆင့် ညှိနှိုင်းဆွေးနွေးရန်တောင်းဆိုခြင်း

ယူကရိန်းနိုင်ငံ၏သီးနှံစေ့များအပါအဝင် အချို့သောစိုက်ပျိုးရေးသွင်းကုန်များအပေါ် ဟန်ဂေရီ၊ ပိုလန်နှင့် စလိုဗက်သမ္မတနိုင်ငံတို့မှ ကန့်သတ်ချက်များ ထုတ်ပြန်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ယူကရိန်းနိုင်ငံ ကိုယ်စားလှယ်က Article 4.4 of the Understanding on the Rules of Procedures Governing Settlement of Dispute(DSU)နှင့်အညီ ဟန်ဂေရီ၊ပိုလန်နှင့် စလိုဗက်သမ္မတနိုင်ငံတို့မှကိုယ်စားလှယ် များထံ ၁၈.၉.၂၀၂၃ ရက်နေ့တွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization - WTO)၏ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ (Dispute Settlement Body - DSB)မှ တစ်ဆင့် ညှိနှိုင်းဆွေးနွေးရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။

ဟန်ဂေရီ၊ ပိုလန်နှင့် စလိုဗက်သမ္မတနိုင်ငံတို့မှ ယူကရိန်းနိုင်ငံ၏သီးနှံစေ့များအပါအဝင် အချို့ သော စိုက်ပျိုးရေးပို့ကုန်များအပေါ် ကန့်သတ်ချက်များ (measure)ချမှတ်ခြင်းသည် ၁၉၄၄ ခုနှစ် General Agreement on Tariff and Trade (GATT) တွင် ပါရှိသည့် စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခြင်းဖြစ်ကြောင်း၊ ဟန်ဂေရီ၊ ပိုလန်နှင့် စလိုဗက်သမ္မတနိုင်ငံတို့မှတစ်ဆင့် ယူကရိန်း၏ ပစ္စည်းများကို ဥရောပနိုင်ငံများသို့ သယ်ယူခွင့်ကိုကန့်သတ်ခြင်းသည် လက်တွေ့အကြောင်းခြင်းရာ နှင့် ဥပဒေအကြောင်းအရာ (De facto and De Jure) အရ နှစ်မျိုးလုံး ကန့်သတ်ခြင်းဖြစ်ကြောင်း၊ ဟန်ဂေရီ၊ ပိုလန်နှင့် စလိုဗက်သမ္မတနိုင်ငံတို့အနေဖြင့် ၎င်းတို့ ထုတ်ပြန်ခဲ့သည့် ကုန်သွယ်မှုဆိုင်ရာ ကန့်သတ်ချက်လုပ်ထုံးလုပ်နည်းများကို ယူကရိန်းနှင့် ၎င်းတို့၏ကုန်သွယ်ဖက်နိုင်ငံများသို့ ဆောလျင်စွာ ထုတ်ပြန်အကြောင်းကြားရန် ပျက်ကွက်ခဲ့ကြောင်း၊ ၎င်းတို့၏ ကန့်သတ်ချက်များသည် အခြားကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့၏ အခြားအဖွဲ့ဝင်နိုင်ငံများအပေါ် သက်ရောက်ခြင်းမရှိဘဲ ယူကရိန်းတစ်နိုင်ငံ တည်းအပေါ်သာ သက်ရောက်မှုရှိသဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား ခွဲခြားဆက်ဆံမှုပြုခြင်းဖြစ် ကြောင်းစသည်ဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သဘောတူစာချုပ်ပါ အချက်များကို ကိုးကား၍ ညှိနှိုင်း ဖြေရှင်းပေးရန်တောင်းဆိုခဲ့ကြောင်း ဖော်ပြထားသည်။



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၁၉)

၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်

ယူကရိန်းနိုင်ငံအနေဖြင့် ယုံကြည်စိတ်ချရသော ကုန်သွယ်ဖက်နိုင်ငံအဖြစ် တည်ရှိနေကြောင်း၊ ရုရှားနှင့် ယူကရိန်းစစ်ပွဲကြောင့် ရိုးရာစိုက်ပျိုးထုတ်လုပ်မှု အနည်းငယ် ထိခိုက်မှုရှိသော်လည်း ဥရောပနှင့် တစ်ကမ္ဘာလုံးအတွက် ဘေးကင်းသောအစားအစာများကို အာမခံချက်ဖြင့်ပေးပို့ရန် အသင့်ရှိသဖြင့် ဟန်ဂေရီ၊ပိုလန်နှင့် စလိုဗက်သမ္မတနိုင်ငံတို့အနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သဘောတူညီချက်ပါပြဋ္ဌာန်းချက်များနှင့် မူသဘောတရားများကိုအခြေခံပြီး ယူကရိန်းနိုင်ငံ၏ပို့ကုန်အပေါ်တားမြစ်ခြင်းမပြုဘဲပွင့်လင်းပြီး ကြိုတင်ခန့်မှန်းတွက်ချက်နိုင်သည့် ကုန်သွယ်မှုမူဝါဒကို ဆက်လက်ကျင့်သုံးရန်တောင်းဆိုထားကြောင်း သိရှိရသည်။

ဝန်ကြီးရုံး

ဥပဒေရေးရာဝန်ကြီးဌာန

Source- World Trade Organization Website



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၁၉)

၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အလေးထားဆောင်ရွက်မည့် BRICS အကြောင်းသိကောင်းစရာ

BRIC အဖွဲ့ကို ၂၀၀၆ ခုနှစ်တွင်စတင်ဖွဲ့စည်းပြီး ကနဦးပါဝင်သည့်နိုင်ငံများမှာ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နိုင်ငံတို့ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံမှ BRIC အဖွဲ့ဝင်ဖြစ်လာပြီးနောက် BRICS ဟု အဖွဲ့အမည်ပြောင်းလဲသတ်မှတ်ခဲ့ခြင်းဖြစ်သည်။ လူမျိုးအားလုံး၏ အကျိုးစီးပွားကိုလေးစားသော ပိုမိုမျှတသောကမ္ဘာ့အစီအစဉ်ကို ဖော်ဆောင်ခြင်းဖြင့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်ရည်ရွယ်၍ ဖွဲ့စည်းခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ကမ္ဘာ့ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများတွင် စီးပွားရေးဖွံ့ဖြိုးဆဲနိုင်ငံများ ပိုမိုပြောဆိုပိုင်ခွင့်နှင့် ကိုယ်စားပြုခွင့်များရရှိလာစေရန်အတွက်ဖြစ်သည်။

အဖွဲ့ဝင်နိုင်ငံများသည် အလယ်အလတ်ဝင်ငွေရှိကြသည့် နိုင်ငံကြီးများဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးများသည်လည်း အရှိန်အဟုန်ကောင်းကောင်းနှင့် ဖွံ့ဖြိုးနေကြပြီးဖြစ်သည်။ BRICSအဖွဲ့ဝင်နိုင်ငံများသည် ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကျော်ရှိပြီး နိုင်ငံအလိုက် ဝင်ငွေအားလုံးပေါင်းလျှင် ဒေါ်လာ ၂၆ ထရီလီယံရှိသည်။ ကမ္ဘာ့စီးပွားရေး၏ ၂၆ ရာခိုင်နှုန်းဖြစ်သောကြောင့် အချိုးအစားဖြင့်ဆိုလျှင် ကမ္ဘာ့စီးပွားရေး၏လေးပုံတစ်ပုံအချိုးရှိပြီး ကမ္ဘာ့ကုန်သွယ်မှု၏ ငါးပုံတစ်ပုံရှိသည်။ ထို့ကြောင့် BRICS အဖွဲ့သည် စီးပွားရေးအရအရေးပါသောအဖွဲ့အစည်းဖြစ်ပါသည်။ အခြားသောဖွံ့ဖြိုးဆဲနိုင်ငံများသည် ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုသော BRICS အဖွဲ့ကို ထွန်းသစ်စ စီးပွားရေးအဖွဲ့အဖြစ်လည်း သတ်မှတ်ကြပြီး အဖွဲ့ဝင်ဖြစ်မှုသည် ဘဏ္ဍာရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာခြင်းအပါအဝင် အခြားအကျိုးကျေးဇူးများရရှိမည်ဟု မျှော်လင့်ကြသည်။

၂၀၁၄ ခုနှစ်အတွင်း BRICS နိုင်ငံများသည် ဖွံ့ဖြိုးဆဲနိုင်ငံများ ပိုမိုခေတ်မီတိုးတက်ရေးအတွက် လိုအပ်ပါက ချေးငွေပေးနိုင်ရန် ဒေါ်လာ ၂၅၀ ဘီလီယံတည်ကာ New Development Bank (NBD) ကိုတည်ထောင်ခဲ့ကြပါသည်။ BRICS အဖွဲ့တွင်ပါဝင်သော အီဂျစ်နှင့်အာရပ်စော်ဘွားများပြည်ထောင်စုကဲ့သို့သောနိုင်ငံများကလည်း New Development Bank (NBD) သို့ ဝင်ခဲ့ကြပါသည်။



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၁၉)

၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်

BRICS အဖွဲ့၏အစည်းအဝေးကို တစ်နှစ်လျှင်တစ်ကြိမ်ကျင်းပလျက်ရှိပြီး အဖွဲ့ဝင်နိုင်ငံများက အလှည့်ကျ ဥက္ကဋ္ဌအဖြစ်တာဝန်ယူကာ ကျင်းပကြပါသည်။ BRICS အဖွဲ့၏ ပထမဆုံးအကြိမ်အစည်းအဝေးကို ၂၀၀၉ ခုနှစ်တွင်စတင်ကျင်းပခဲ့ပါသည်။ ၁၅ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့မှစကာ တောင်အာဖရိကနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ဂျိုဟန်နစွဘတ်ရှ်တွင် ကျင်းပခဲ့ပြီး ဆောင်ပုဒ်မှာ BRICS and Africa ဖြစ်သည်။ အစည်းအဝေးမတိုင်မီ ဆော်ဒီအာရေးဗီးယား၊ အီရန်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အာဂျင်တီးနား၊ အင်ဒိုနီးရှား၊ အီဂျစ်နှင့်အီသီယိုးပီးယားအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်သည် BRICS အဖွဲ့တွင်ပါဝင်ရန်စိတ်ဝင်စားနေကြပြီး နိုင်ငံ ၂၂ နိုင်ငံသည် အဖွဲ့ဝင် အဖြစ်လက်ခံပေးရန် တောင်းဆိုထားကြကြောင်း သတင်းများပေါ်ထွက်ခဲ့သည်။ ၁၅ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှစတင်၍ အာဂျင်တီးနား၊ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ ဆော်ဒီအာရေးဗျနှင့် အာရပ်စော်ဘွားများပြည်ထောင်စုစသည့် ၆ နိုင်ငံသည် BRICS အဖွဲ့ဝင်နိုင်ငံသစ်များအဖြစ် ပါဝင်လာမည်ဖြစ်ပါသည်။ ထိုအဖွဲ့တွင် ၆ နိုင်ငံပါဝင်လာသည့်အတွက် BRICS အဖွဲ့သည် ကမ္ဘာ့လူဦးရေ၏ ၄၆ ရာခိုင်နှုန်း ဖြစ်လာမည်ဖြစ်သည်။

BRICS သည် နောင်တွင် ငွေကြေးတစ်ခုပေါ်ပေါက်လာနိုင်သည်ဟု အများကသုံးသပ်ကြသည့်အပြင် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ဩဇာလွှမ်းမိုးမှု၊ ထိန်းချုပ်မှု၊ ငွေကြေးကိုအသုံးပြုကာ အရေးယူပိတ်ဆို့မှုများမှ ကာကွယ်နိုင်ပြီး အဖွဲ့ဝင်နိုင်ငံများ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ခြင်းနှင့် အခြားသောအကျိုးကျေးဇူးများကို သေချာဖွင့်ပေးလိမ့်မည်ဟုလည်း မျှော်လင့်လျက်ရှိကြပါသည်။

အပြည်ပြည်ဆိုင်ရာဥပဒေနှင့်အာဆီယံရေးရာဌာနခွဲ
ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန
ဥပဒေရေးရာဝန်ကြီးဌာန

- SOURCES
- <https://www.bbc.com/Burmese/articles/crgx55e0k7>
 - <https://www.reuters.com/world/what-is-brics-who-are-its-member>
 - <https://economictimes.indiatimes.com/definition/>



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ

အတွဲ (၁) အမှတ် (၁၉)

၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်

ဥပဒေရေးရာဝန်ကြီးဌာန၊ အပတ်စဉ်သတင်းလွှာအား ဥပဒေရေးရာဝန်ကြီးဌာန website တွင်
အောက်ပါအတိုင်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

